


သင်အတွက် မီးဘေးလွတ်မြောက်ရန်စီစဉ်ပါ။

သင့်အိမ်တွင် မီးလောင်မှုစတင်ဖြစ်ပွားပါက ထွက်ပြေးလွတ်မြောက်ရန်စီစဉ်ဖို့အချိန် နောက်ကျနေပြီဖြစ်သည်။

သင်မည်ကဲ့သို့ အပြင်ထွက်ရမည်ကို စီစဉ်ရန် ဤအဆင့်များကို လိုက်နာပါ။



အဆင့် ၁

စာရွက်တစ်ရွက်ပေါ်တွင် သင့်အိမ်ကြမ်းပြင်စီစဉ်ထားမှုကိုရေးဆွဲပါ။

အခန်းတိုင်းမှ အပြင်ဘက်ထွက်နိုင်သည့်နည်း လမ်းနှစ်မျိုးကို ဆွဲကြည့်ပါ။



အဆင့် ၂

ထိုသို့စီစဉ်ရေးဆွဲထားမှုကို အားလုံးမြင်နိုင်တဲ့ နေရာမှာထားပါ။

ရေခဲသေတ္တာလိုပါပဲ။



အဆင့် ၃

အိမ်အပြင်ဘက်လုံခြုံစိတ်ချရတဲ့ စုဆုံရာနေရာကို ရွေးထားပါ။

ဒီဟာသည် အကယ်၍မီးလောင်ရင် သင့်မိသားစုတွေစုဆုံကြဖို့ဖြစ်တယ်



အဆင့် ၄

သင့်အစီအစဉ်ကို လေ့ကျင့်ပါ။

မီးများပိတ်ပြီး ညဘက်ကဲ့သို့ မတူသောအခြေအနေအမျိုးမျိုးတွင် လေ့ကျင့်ပါ။

မီးခိုးငွေ့ရှောင်ရှားရန်အတွက် လေးဘက် တွားသွားရန် မမေ့ပါနှင့်။



အဆင့် ၅

သင့်မီးခိုးအချက်ပေးစက်များအလုပ်လုပ်နေကြောင်း သေချာပါစေ။

၎င်းတို့ကို ဖုန်မှုန့်နှင့် ပိုးမွှားများကင်းစင်အောင်ထားပါ။